


ကျွန်ုပ်တို့ လူမှုအသိုက်အဝန်းကို ဘေးကင်းနေစေရန် လက်တွဲလုပ်ဆောင်ကြပါစို့

COVID-19 ကူးစက်ပျံ့နှံ့မှုကို နှေးကွေးသွားစေနိုင်ပြီး ကျွန်ုပ်တို့၏ လူမှုအသိုက်အဝန်းကို ကာကွယ်ပေးရန် ကျွန်ုပ်တို့ အတူတကွ ကူညီပေးနိုင်သည်။



လူစုဝေးရာနေရာများတွင် နှာခေါင်းစည်းကို တပ်ပါ



အခြားသူများထံမှ 1.5 မီတာအကွာတွင် နေပါ



လက်များကို ပုံမှန် ဆေးကြောပါ



သင် ချောင်းဆိုး နှာချေသည့်အခါ ပါးစပ်ကို ဖုံးထားပါ



သင့် အသက်အရွယ်နှင့် ကျန်းမာရေး လိုအပ်ချက်များအပေါ် အကြံပြုထားသည့် အတိုင်း COVID-19 ကာကွယ်ဆေးကို နောက်ဆုံးအကြိမ်အထိ ထိုးပါ



သင် နေထိုင်မကောင်းသည့်အခါ အိမ်၌နေပါ



ပိုမိုသိရှိရန် နိုင်ငံလုံးဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ် အကူအညီဖုန်းလိုင်း 1800 020 080 ကိုဖုန်းခေါ်ဆိုပါ။
အခမဲ့ စကားပြန် ဝန်ဆောင်မှုများအတွက် နံပါတ် 8 ကိုနှိပ်ပါ။

health.gov.au/covid19-translated